


# PANGREDANA~PANERANG

Pusat Dokumentasi  
Dinas Kebudayaan Provinsi Bali ~ Indonesia



# PANGREDANA~PANERANG

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali ~ Indonesia

3	1
	B

Handwritten text on a palm leaf manuscript strip, consisting of two columns of Balinese script.

3	2
	A

Handwritten text on a palm leaf manuscript strip, consisting of two columns of Balinese script.







# PANGREDANA~PANERANG

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali ~ Indonesia

9

5

B

Handwritten text in Balinese script on a palm leaf, consisting of two columns of text.

5

6

A

Handwritten text in Balinese script on a palm leaf, consisting of two columns of text.

# PANGREDANA~PANERANG

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali ~ Indonesia

6  
B

Handwritten Balinese script on a palm leaf, consisting of two columns of text. The script is finely etched into the surface of the leaf.

7  
A

Handwritten Balinese script on a palm leaf, consisting of two columns of text. The script is finely etched into the surface of the leaf.





# PANGREDANA~PANERANG

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali ~ Indonesia

၆

8

B

၆  
ဘိုတကွ၊ ခဟက ခွီယတတက  
က၊ ဝပုဗ်ဗို၊ ဝပုဗ်ဗို၊ ဝ  
ကွယတပု ဝိတ ဟ၊ ကုဗပက

ဝပုဗ်ဗို၊ ဝပုဗ်ဗို၊ ဝပုဗ်ဗို၊ ဝပုဗ်ဗို  
ကဟ၊ ဝပုဗ်ဗို၊ ကွယ ဝပုဗ်ဗို  
ခိဗိုဗို၊ ဝပုဗ်ဗို၊ ဝပုဗ်ဗို

၆

9

A

ကုဗပက ခိဗိုဗို၊ ဘိုတကွ  
တလ၊ ဝပုဗ်ဗို၊ ဝပုဗ်ဗို၊ ဝပုဗ်ဗို  
တကွတက ဝပုဗ်ဗို၊ ဝပုဗ်ဗို

ဘိုဗို၊ ဝပုဗ်ဗို၊ ဝပုဗ်ဗို၊ ဝပုဗ်ဗို  
ကဟ၊ ဝပုဗ်ဗို၊ ကွယ ဝပုဗ်ဗို  
တကွတက ဝပုဗ်ဗို၊ ဝပုဗ်ဗို

# PANGREDANA~PANERANG

Pusat Dokumentasi  
Dinas Kebudayaan Provinsi Bali ~ Indonesia

3

9

B



Handwritten Balinese script on the left side of the palm leaf manuscript, including a date '1902'.

Handwritten Balinese script on the right side of the palm leaf manuscript.

170

10

A

Handwritten Balinese script on the left side of the palm leaf manuscript.

Handwritten Balinese script on the right side of the palm leaf manuscript.







**PANGREDANA~PANERANG**

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali ~ Indonesia

၁၅

13

B

၁၅။ ဟေ့တီဘီဗွန္နာ၊ ဗီဒီလူကျဘီ  
မာမဟကျမ္ပ၊ မျမ္ပန္နန္တပန္တိ  
ဗန္တိ ဗီဒီမဒကဟါ၊ ပန္တိက ဟေ့တီ

၃၀။ မဗ္ဗန္တ၊ ဟေ့တီဗဟကျမ္ပ၊ ဟေ့  
တန္တ၊ ဗျန္တိန္တိန္တိန္တိန္တိန္တိ  
တန္တ၊ မျမ္ပန္တိန္တိန္တိန္တိ

၁၆

14

A

ပိဗ္ဗန္တကကဟေ့တီ၊ ဒေပိန္တိ  
မ္ပန္တ၊ ဒေကျမ္ပ၊ ပမ္ပဘိတဟေ  
ဗန္တိ၊ ဟေ့တီဗန္တိမဒဗန္တိ

ဗန္တိကကဟေ့တီ၊ ဟေ့တီဗန္တိ  
မ္ပန္တ၊ ပမ္ပဘိဗန္တိန္တိန္တိ  
မ္ပန္တ၊ ဟေ့တီဗန္တိမဒဗန္တိ

# PANGREDANA~PANERANG

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali ~ Indonesia

ms

14

B

Handwritten text in Balinese script on a palm leaf manuscript. The text is arranged in two columns, with a central hole for binding. The script is finely etched into the surface of the leaf.

ms

15

A

Handwritten text in Balinese script on a palm leaf manuscript. The text is arranged in two columns, with a central hole for binding. The script is finely etched into the surface of the leaf.





**PANGREDANA~PANERANG**

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali ~ Indonesia

၁၁၆

16

B

၁၁၆ ၵလၢကလၢတၢ်သိၵ်းပၵ်းပိၵ်း  
ကလၢကလၢတၢ်သိၵ်းပၵ်းပိၵ်း  
ပၵ်းပိၵ်းပၵ်းပိၵ်းပၵ်းပိၵ်း

၁၁၆ ၵလၢကလၢတၢ်သိၵ်းပၵ်းပိၵ်း  
ကလၢကလၢတၢ်သိၵ်းပၵ်းပိၵ်း  
ပၵ်းပိၵ်းပၵ်းပိၵ်းပၵ်းပိၵ်း

၁၁၇

17

A

၁၁၇ ၵလၢကလၢတၢ်သိၵ်းပၵ်းပိၵ်း  
ကလၢကလၢတၢ်သိၵ်းပၵ်းပိၵ်း  
ပၵ်းပိၵ်းပၵ်းပိၵ်းပၵ်းပိၵ်း

၁၁၇ ၵလၢကလၢတၢ်သိၵ်းပၵ်းပိၵ်း  
ကလၢကလၢတၢ်သိၵ်းပၵ်းပိၵ်း  
ပၵ်းပိၵ်းပၵ်းပိၵ်းပၵ်းပိၵ်း





# PANGREDANA~PANERANG

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali ~ Indonesia

mtw

19

B

Handwritten Balinese script on a palm leaf fragment, starting with a small symbol at the top left. The text is arranged in two columns.

Handwritten Balinese script on a palm leaf fragment, arranged in two columns.

mtw

20

A

Handwritten Balinese script on a palm leaf fragment, arranged in two columns.

Handwritten Balinese script on a palm leaf fragment, arranged in two columns.

# PANGREDANA~PANERANG

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali ~ Indonesia

၁၃

20

B

၁၀၀၀ ဝိသုဒ္ဓိ ဝိသုဒ္ဓိ ဝိသုဒ္ဓိ ဝိသုဒ္ဓိ ဝိသုဒ္ဓိ  
ဝိသုဒ္ဓိ ဝိသုဒ္ဓိ ဝိသုဒ္ဓိ ဝိသုဒ္ဓိ ဝိသုဒ္ဓိ  
ဝိသုဒ္ဓိ ဝိသုဒ္ဓိ ဝိသုဒ္ဓိ ဝိသုဒ္ဓိ ဝိသုဒ္ဓိ

ဝိသုဒ္ဓိ ဝိသုဒ္ဓိ ဝိသုဒ္ဓိ ဝိသုဒ္ဓိ ဝိသုဒ္ဓိ  
ဝိသုဒ္ဓိ ဝိသုဒ္ဓိ ဝိသုဒ္ဓိ ဝိသုဒ္ဓိ ဝိသုဒ္ဓိ  
ဝိသုဒ္ဓိ ဝိသုဒ္ဓိ ဝိသုဒ္ဓိ ဝိသုဒ္ဓိ ဝိသုဒ္ဓိ

၁၄

21

A

ဝိသုဒ္ဓိ ဝိသုဒ္ဓိ ဝိသုဒ္ဓိ ဝိသုဒ္ဓိ ဝိသုဒ္ဓိ  
ဝိသုဒ္ဓိ ဝိသုဒ္ဓိ ဝိသုဒ္ဓိ ဝိသုဒ္ဓိ ဝိသုဒ္ဓိ  
ဝိသုဒ္ဓိ ဝိသုဒ္ဓိ ဝိသုဒ္ဓိ ဝိသုဒ္ဓိ ဝိသုဒ္ဓိ

ဝိသုဒ္ဓိ ဝိသုဒ္ဓိ ဝိသုဒ္ဓိ ဝိသုဒ္ဓိ ဝိသုဒ္ဓိ  
ဝိသုဒ္ဓိ ဝိသုဒ္ဓိ ဝိသုဒ္ဓိ ဝိသုဒ္ဓိ ဝိသုဒ္ဓိ  
ဝိသုဒ္ဓိ ဝိသုဒ္ဓိ ဝိသုဒ္ဓိ ဝိသုဒ္ဓိ ဝိသုဒ္ဓိ



# PANGREDANA~PANERANG

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali ~ Indonesia

၁၁၁

22

B

၁၁၁ ဘီတလယ၊ ဝိန္တု ပိန္တု ဝိပဏိ  
ဝိပဏိ ဝိပဏိ ဝိပဏိ ဝိပဏိ ဝိပဏိ  
ဝိပဏိ ဝိပဏိ ဝိပဏိ ဝိပဏိ ဝိပဏိ

ဝိပဏိ ဝိပဏိ ဝိပဏိ ဝိပဏိ ဝိပဏိ  
ဝိပဏိ ဝိပဏိ ဝိပဏိ ဝိပဏိ ဝိပဏိ  
ဝိပဏိ ဝိပဏိ ဝိပဏိ ဝိပဏိ ဝိပဏိ

၁၁၁

23

A

ဝိပဏိ ဝိပဏိ ဝိပဏိ ဝိပဏိ ဝိပဏိ  
ဝိပဏိ ဝိပဏိ ဝိပဏိ ဝိပဏိ ဝိပဏိ  
ဝိပဏိ ဝိပဏိ ဝိပဏိ ဝိပဏိ ဝိပဏိ

ဝိပဏိ ဝိပဏိ ဝိပဏိ ဝိပဏိ ဝိပဏိ  
ဝိပဏိ ဝိပဏိ ဝိပဏိ ဝိပဏိ ဝိပဏိ  
ဝိပဏိ ဝိပဏိ ဝိပဏိ ဝိပဏိ ဝိပဏိ

# PANGREDANA~PANERANG

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali ~ Indonesia

၁၃

23

B

၁၃၃၂ ခု၊ ဇူလိုင်လ ၁၅ ရက်၊ နေ့စဉ်  
ဦးစွာ ဦးစွာ ဦးစွာ ဦးစွာ ဦးစွာ  
ဦးစွာ ဦးစွာ ဦးစွာ ဦးစွာ ဦးစွာ

ဦးစွာ ဦးစွာ ဦးစွာ ဦးစွာ ဦးစွာ  
ဦးစွာ ဦးစွာ ဦးစွာ ဦးစွာ ဦးစွာ  
ဦးစွာ ဦးစွာ ဦးစွာ ဦးစွာ ဦးစွာ

၁၄

24

A

၁၃၃၂ ခု၊ ဇူလိုင်လ ၁၅ ရက်၊ နေ့စဉ်  
ဦးစွာ ဦးစွာ ဦးစွာ ဦးစွာ ဦးစွာ  
ဦးစွာ ဦးစွာ ဦးစွာ ဦးစွာ ဦးစွာ

ဦးစွာ ဦးစွာ ဦးစွာ ဦးစွာ ဦးစွာ  
ဦးစွာ ဦးစွာ ဦးစွာ ဦးစွာ ဦးစွာ  
ဦးစွာ ဦးစွာ ဦးစွာ ဦးစွာ ဦးစွာ



PANGREDANA~PANERANG

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali ~ Indonesia

၁၃

24

B

၁၃၃။ ခီကတိုဝ်မကိ၊ ဣ၊ ဣ၊ ဣ၊  
တံ၊ ဣ၊ ဣ၊ ဣ၊ ဣ၊ ဣ၊ ဣ၊  
ကိ၊ ဣ၊ ဣ၊ ဣ၊ ဣ၊ ဣ၊

ခီကပပလကတို၊ ဣ၊ ဣ၊ ဣ၊  
ကိ၊ ဣ၊ ဣ၊ ဣ၊ ဣ၊ ဣ၊  
ကိ၊ ဣ၊ ဣ၊ ဣ၊ ဣ၊ ဣ၊

၁၄

25

A

ကိ၊ ဣ၊ ဣ၊ ဣ၊ ဣ၊ ဣ၊  
ကိ၊ ဣ၊ ဣ၊ ဣ၊ ဣ၊ ဣ၊  
ကိ၊ ဣ၊ ဣ၊ ဣ၊ ဣ၊ ဣ၊

ကိ၊ ဣ၊ ဣ၊ ဣ၊ ဣ၊ ဣ၊  
ကိ၊ ဣ၊ ဣ၊ ဣ၊ ဣ၊ ဣ၊  
ကိ၊ ဣ၊ ဣ၊ ဣ၊ ဣ၊ ဣ၊

# PANGREDANA~PANERANG

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali ~ Indonesia

25

25

B

Handwritten Balinese script on a palm leaf, consisting of two columns of text. The script is finely etched and arranged in approximately 10 lines across the length of the leaf. There are three circular holes along the top edge, used for binding multiple leaves together.

26

26

A

Handwritten Balinese script on a palm leaf, consisting of two columns of text. The script is finely etched and arranged in approximately 10 lines across the length of the leaf. There are three circular holes along the top edge, used for binding multiple leaves together.

# PANGREDANA~PANERANG

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali ~ Indonesia

၁၅၄

26

B

၁၅၄  
ပဉ္စမိယောပုဏ္ဏားကျားအေးပမာဠ  
ထာအပိယယုဟိအာအာဘ  
ပဉ္စမိယောအထာပဉ္စမိယော

ဘိဗ္ဗုဗ္ဗုဗ္ဗုဗ္ဗုဗ္ဗုဗ္ဗုဗ္ဗုဗ္ဗု  
ဗိဗ္ဗုဗ္ဗုဗ္ဗုဗ္ဗုဗ္ဗုဗ္ဗုဗ္ဗုဗ္ဗု  
ဗ္ဗုဗ္ဗုဗ္ဗုဗ္ဗုဗ္ဗုဗ္ဗုဗ္ဗုဗ္ဗု

၁၅၅

27

A

၁၅၅  
ဗုဒ္ဓိယောပုဏ္ဏားကျားအေးပမာဠ  
ထာအပိယယုဟိအာအာဘ  
ပဉ္စမိယောအထာပဉ္စမိယော



PANGREDANA~PANERANG

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali ~ Indonesia

၅၀

28

B

၅၀ ဇာတိ၊ နွေမိ ဒေါလ္လကီကဏိ၊ နွေမိ ဒေါလ္လကီ ဣဗ္ဗပဏိတဏာ၊ ပုလ္လဟိကဏိ  
● နွေမိ နွေမိ ဣဗ္ဗပဏိတဏာ၊ ဣဗ္ဗပဏိတဏာ ● ဣဗ္ဗပဏိတဏာ ဣဗ္ဗပဏိတဏာ  
● ဣဗ္ဗပဏိတဏာ ဣဗ္ဗပဏိတဏာ ● ဣဗ္ဗပဏိတဏာ ဣဗ္ဗပဏိတဏာ ●

၅၀

29

A

မဏာ၊ ဣဗ္ဗပဏိကဏိမဏာ၊ ဣဗ္ဗပဏိကဏိမဏာ၊ ဣဗ္ဗပဏိကဏိမဏာ ●  
● ဣဗ္ဗပဏိကဏိမဏာ၊ ဣဗ္ဗပဏိကဏိမဏာ ● ဣဗ္ဗပဏိကဏိမဏာ၊  
● ဣဗ္ဗပဏိကဏိမဏာ၊ ဣဗ္ဗပဏိကဏိမဏာ ● ဣဗ္ဗပဏိကဏိမဏာ၊





# PANGREDANA~PANERANG

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali ~ Indonesia

ꦱꦺꦴꦏ꧀ꦠꦺꦤꦤ꧀ꦠꦤ꧀ꦫꦁ

31

B

ꦱꦺꦴꦏ꧀ꦠꦺꦤꦤ꧀ꦠꦤ꧀ꦫꦁ ꦱꦺꦴꦏ꧀ꦠꦺꦤꦤ꧀ꦠꦤ꧀ꦫꦁ ꦱꦺꦴꦏ꧀ꦠꦺꦤꦤ꧀ꦠꦤ꧀ꦫꦁ  
ꦱꦺꦴꦏ꧀ꦠꦺꦤꦤ꧀ꦠꦤ꧀ꦫꦁ ꦱꦺꦴꦏ꧀ꦠꦺꦤꦤ꧀ꦠꦤ꧀ꦫꦁ ꦱꦺꦴꦏ꧀ꦠꦺꦤꦤ꧀ꦠꦤ꧀ꦫꦁ  
ꦱꦺꦴꦏ꧀ꦠꦺꦤꦤ꧀ꦠꦤ꧀ꦫꦁ ꦱꦺꦴꦏ꧀ꦠꦺꦤꦤ꧀ꦠꦤ꧀ꦫꦁ ꦱꦺꦴꦏ꧀ꦠꦺꦤꦤ꧀ꦠꦤ꧀ꦫꦁ  
ꦱꦺꦴꦏ꧀ꦠꦺꦤꦤ꧀ꦠꦤ꧀ꦫꦁ ꦱꦺꦴꦏ꧀ꦠꦺꦤꦤ꧀ꦠꦤ꧀ꦫꦁ ꦱꦺꦴꦏ꧀ꦠꦺꦤꦤ꧀ꦠꦤ꧀ꦫꦁ

ꦱꦺꦴꦏ꧀ꦠꦺꦤꦤ꧀ꦠꦤ꧀ꦫꦁ

32

A

ꦱꦺꦴꦏ꧀ꦠꦺꦤꦤ꧀ꦠꦤ꧀ꦫꦁ ꦱꦺꦴꦏ꧀ꦠꦺꦤꦤ꧀ꦠꦤ꧀ꦫꦁ ꦱꦺꦴꦏ꧀ꦠꦺꦤꦤ꧀ꦠꦤ꧀ꦫꦁ  
ꦱꦺꦴꦏ꧀ꦠꦺꦤꦤ꧀ꦠꦤ꧀ꦫꦁ ꦱꦺꦴꦏ꧀ꦠꦺꦤꦤ꧀ꦠꦤ꧀ꦫꦁ ꦱꦺꦴꦏ꧀ꦠꦺꦤꦤ꧀ꦠꦤ꧀ꦫꦁ  
ꦱꦺꦴꦏ꧀ꦠꦺꦤꦤ꧀ꦠꦤ꧀ꦫꦁ ꦱꦺꦴꦏ꧀ꦠꦺꦤꦤ꧀ꦠꦤ꧀ꦫꦁ ꦱꦺꦴꦏ꧀ꦠꦺꦤꦤ꧀ꦠꦤ꧀ꦫꦁ  
ꦱꦺꦴꦏ꧀ꦠꦺꦤꦤ꧀ꦠꦤ꧀ꦫꦁ ꦱꦺꦴꦏ꧀ꦠꦺꦤꦤ꧀ꦠꦤ꧀ꦫꦁ ꦱꦺꦴꦏ꧀ꦠꦺꦤꦤ꧀ꦠꦤ꧀ꦫꦁ



PANGREDANA~PANERANG

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali ~ Indonesia

၃၄

32

B

Handwritten text in Balinese script on a palm leaf, consisting of three lines of characters.

၃၅

33

A

Handwritten text in Balinese script on a palm leaf, consisting of three lines of characters.

PANGREDANA~PANERANG

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali ~ Indonesia

၃၃

33

B

၃၃ ပုလဲကဏ္ဍပုလဲကဏ္ဍပုလဲကဏ္ဍပုလဲကဏ္ဍပုလဲကဏ္ဍပုလဲကဏ္ဍပုလဲကဏ္ဍပုလဲကဏ္ဍပုလဲကဏ္ဍပုလဲကဏ္ဍ  
ပုလဲကဏ္ဍပုလဲကဏ္ဍပုလဲကဏ္ဍပုလဲကဏ္ဍပုလဲကဏ္ဍပုလဲကဏ္ဍပုလဲကဏ္ဍပုလဲကဏ္ဍပုလဲကဏ္ဍပုလဲကဏ္ဍ  
ပုလဲကဏ္ဍပုလဲကဏ္ဍပုလဲကဏ္ဍပုလဲကဏ္ဍပုလဲကဏ္ဍပုလဲကဏ္ဍပုလဲကဏ္ဍပုလဲကဏ္ဍပုလဲကဏ္ဍပုလဲကဏ္ဍ

၃၄

34

A

၃၄ ပုလဲကဏ္ဍပုလဲကဏ္ဍပုလဲကဏ္ဍပုလဲကဏ္ဍပုလဲကဏ္ဍပုလဲကဏ္ဍပုလဲကဏ္ဍပုလဲကဏ္ဍပုလဲကဏ္ဍပုလဲကဏ္ဍ  
ပုလဲကဏ္ဍပုလဲကဏ္ဍပုလဲကဏ္ဍပုလဲကဏ္ဍပုလဲကဏ္ဍပုလဲကဏ္ဍပုလဲကဏ္ဍပုလဲကဏ္ဍပုလဲကဏ္ဍပုလဲကဏ္ဍ  
ပုလဲကဏ္ဍပုလဲကဏ္ဍပုလဲကဏ္ဍပုလဲကဏ္ဍပုလဲကဏ္ဍပုလဲကဏ္ဍပုလဲကဏ္ဍပုလဲကဏ္ဍပုလဲကဏ္ဍပုလဲကဏ္ဍ

# PANGREDANA~PANERANG

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali ~ Indonesia

၅၀

34

B

၅၀၀။ အင်္ဂလိပ်ဘာသာဖြင့် ဤဘာသာကို ဤဘာသာဖြင့် ဤဘာသာဖြင့် ဤဘာသာဖြင့် ဤဘာသာဖြင့်  
ဤဘာသာဖြင့် ဤဘာသာဖြင့် ဤဘာသာဖြင့် ဤဘာသာဖြင့် ဤဘာသာဖြင့် ဤဘာသာဖြင့်  
ဤဘာသာဖြင့် ဤဘာသာဖြင့် ဤဘာသာဖြင့် ဤဘာသာဖြင့် ဤဘာသာဖြင့် ဤဘာသာဖြင့်

၅၀

35

A

၅၀၀။ အင်္ဂလိပ်ဘာသာဖြင့် ဤဘာသာကို ဤဘာသာဖြင့် ဤဘာသာဖြင့် ဤဘာသာဖြင့် ဤဘာသာဖြင့်  
ဤဘာသာဖြင့် ဤဘာသာဖြင့် ဤဘာသာဖြင့် ဤဘာသာဖြင့် ဤဘာသာဖြင့် ဤဘာသာဖြင့်  
ဤဘာသာဖြင့် ဤဘာသာဖြင့် ဤဘာသာဖြင့် ဤဘာသာဖြင့် ဤဘာသာဖြင့် ဤဘာသာဖြင့်



# PANGREDANA~PANERANG

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali ~ Indonesia

၅၅

36

B

၅၅  
မဟာပဏ္ဍိတ၊ ပပလိန္ဒမန္တုဗျဿ၊ ပဟိဘိဏ္ဍိဗျဿ၊ ဗျဿ၊ ဗျဿ၊  
ဗျဿ၊ ဗျဿ၊ ဗျဿ၊ ဗျဿ၊ ဗျဿ၊ ဗျဿ၊ ဗျဿ၊ ဗျဿ၊  
ဗျဿ၊ ဗျဿ၊ ဗျဿ၊ ဗျဿ၊ ဗျဿ၊ ဗျဿ၊ ဗျဿ၊ ဗျဿ၊

၅၅

37

A

၅၅  
မဟာပဏ္ဍိတ၊ ပပလိန္ဒမန္တုဗျဿ၊ ပဟိဘိဏ္ဍိဗျဿ၊ ဗျဿ၊ ဗျဿ၊  
ဗျဿ၊ ဗျဿ၊ ဗျဿ၊ ဗျဿ၊ ဗျဿ၊ ဗျဿ၊ ဗျဿ၊ ဗျဿ၊  
ဗျဿ၊ ဗျဿ၊ ဗျဿ၊ ဗျဿ၊ ဗျဿ၊ ဗျဿ၊ ဗျဿ၊ ဗျဿ၊

# PANGREDANA~PANERANG

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali ~ Indonesia

37
B

Handwritten text on a palm leaf slip, likely in Balinese script. The text is arranged in three lines and includes several circular holes for binding.

38
A

Handwritten text on a palm leaf slip, likely in Balinese script. The text is arranged in three lines and includes several circular holes for binding.

# PANGREDANA~PANERANG

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali ~ Indonesia

၁၉၉

38

B

စွယ်စုံကျမ်းတို့ကို စုစည်းရာ၌ ဝန်ထမ်းများ၏ အားထုတ်မှုကြောင့် အလုပ်များ ပြီးစီးခဲ့ပါသည်။  
အထူးသဖြင့် အလုပ်များ ပြီးစီးခဲ့ပါသည်။  
အထူးသဖြင့် အလုပ်များ ပြီးစီးခဲ့ပါသည်။

၃၀

40

A

အထူးသဖြင့် အလုပ်များ ပြီးစီးခဲ့ပါသည်။  
အထူးသဖြင့် အလုပ်များ ပြီးစီးခဲ့ပါသည်။  
အထူးသဖြင့် အလုပ်များ ပြီးစီးခဲ့ပါသည်။

PANGREDANA~PANERANG

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali ~ Indonesia

80 40  
B

Handwritten Balinese script on a palm leaf with three circular holes. The text is arranged in approximately three lines, starting with a small symbol on the left.

83 39  
B

Handwritten Balinese script on a palm leaf with three circular holes. The text is arranged in approximately three lines, starting with a small symbol on the left.







# PANGREDANA~PANERANG

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali ~ Indonesia

Handwritten text on a palm leaf slip, likely a list or inventory. The text is written in Balinese script and includes several lines of characters. A small 'K' is visible at the beginning of the first line.

42
B

Handwritten text on a palm leaf slip, continuing the list or inventory. The text is written in Balinese script and includes several lines of characters.

43
A

















# PANGREDANA~PANERANG

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali ~ Indonesia

၅၀	50
	B

၅၀။ ဘုရားရှိခိုးပညာကို အကျင့်အစား နှစ်သက်စွာ ပြုစုကြပေသော်လည်း  
အကျင့်အစားကို မှီခိုစွာ မပြုစုကြပေ။ အကျင့်အစားကို မှီခိုစွာ မပြုစုကြပေ။  
အကျင့်အစားကို မှီခိုစွာ မပြုစုကြပေ။ အကျင့်အစားကို မှီခိုစွာ မပြုစုကြပေ။

၅၁	51
	A

အကျင့်အစားကို မှီခိုစွာ မပြုစုကြပေ။ အကျင့်အစားကို မှီခိုစွာ မပြုစုကြပေ။  
အကျင့်အစားကို မှီခိုစွာ မပြုစုကြပေ။ အကျင့်အစားကို မှီခိုစွာ မပြုစုကြပေ။  
အကျင့်အစားကို မှီခိုစွာ မပြုစုကြပေ။ အကျင့်အစားကို မှီခိုစွာ မပြုစုကြပေ။



# PANGREDANA~PANERANG

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali ~ Indonesia

52
B

Handwritten text in Balinese script on a palm leaf. The text is arranged in three lines, with three circular holes visible along the length of the leaf. The script is finely etched into the surface of the dried leaf.

53
A

Handwritten text in Balinese script on a palm leaf. The text is arranged in three lines, with three circular holes visible along the length of the leaf. The script is finely etched into the surface of the dried leaf.



**PANGREDANA~PANERANG**

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali ~ Indonesia

54
B

98

၅၆  
ကျွန်ုပ်တို့သည် ဤနေရာတွင် ဤနေရာတွင် ဤနေရာတွင် ဤနေရာတွင်  
ကျွန်ုပ်တို့သည် ဤနေရာတွင် ဤနေရာတွင် ဤနေရာတွင် ဤနေရာတွင်  
ကျွန်ုပ်တို့သည် ဤနေရာတွင် ဤနေရာတွင် ဤနေရာတွင် ဤနေရာတွင်

55
A

99

ကျွန်ုပ်တို့သည် ဤနေရာတွင် ဤနေရာတွင် ဤနေရာတွင် ဤနေရာတွင်  
ကျွန်ုပ်တို့သည် ဤနေရာတွင် ဤနေရာတွင် ဤနေရာတွင် ဤနေရာတွင်  
ကျွန်ုပ်တို့သည် ဤနေရာတွင် ဤနေရာတွင် ဤနေရာတွင် ဤနေရာတွင်





# PANGREDANA~PANERANG

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali ~ Indonesia

၅၆

56

B

၅၆ ပလိယု သဒ္ဒါ ကျမ်းလမ်း၊ ဟေကု မကလ္ပ နေ ပလိယု သဒ္ဒါ ကျမ်းလမ်း၊ ဟေကု မကလ္ပ  
နိဗ္ဗာန်၊ ဟေကု မကလ္ပ နေ ပလိယု သဒ္ဒါ ကျမ်းလမ်း၊ ဟေကု မကလ္ပ နေ ပလိယု သဒ္ဒါ ကျမ်းလမ်း၊  
ဟေကု မကလ္ပ နေ ပလိယု သဒ္ဒါ ကျမ်းလမ်း၊ ဟေကု မကလ္ပ နေ ပလိယု သဒ္ဒါ ကျမ်းလမ်း၊ ဟေကု မကလ္ပ

၅၈

57

A

၅၈ ပလိယု သဒ္ဒါ ကျမ်းလမ်း၊ ဟေကု မကလ္ပ နေ ပလိယု သဒ္ဒါ ကျမ်းလမ်း၊ ဟေကု မကလ္ပ  
နိဗ္ဗာန်၊ ဟေကု မကလ္ပ နေ ပလိယု သဒ္ဒါ ကျမ်းလမ်း၊ ဟေကု မကလ္ပ နေ ပလိယု သဒ္ဒါ ကျမ်းလမ်း၊  
ဟေကု မကလ္ပ နေ ပလိယု သဒ္ဒါ ကျမ်းလမ်း၊ ဟေကု မကလ္ပ နေ ပလိယု သဒ္ဒါ ကျမ်းလမ်း၊ ဟေကု မကလ္ပ



# PANGREDANA~PANERANG

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali ~ Indonesia

၅၀

58

B

ရယ် မိတ္တူပုလဲကပဏ္ဍိတုဗျူဟာလဲကမာဘုဝဲကမာဘုဟဲဝါကပမိတ္တူ  
ဘုပထဲကမာကမာကမာကမာကမာကမာကမာကမာကမာကမာကမာကမာကမာ  
ဘုဝဲဘုပုဗျူဟာလဲကမာဘုပဏ္ဍိတုဗျူဟာလဲကမာဘုပဏ္ဍိတုဗျူဟာ

၅၀

59

A

မာဘုကမာဘုပဏ္ဍိတုဗျူဟာလဲကမာဘုပဏ္ဍိတုဗျူဟာလဲကမာဘုပဏ္ဍိတုဗျူဟာ  
ပုလဲကမာဘုပဏ္ဍိတုဗျူဟာလဲကမာဘုပဏ္ဍိတုဗျူဟာလဲကမာဘုပဏ္ဍိတုဗျူဟာ  
ပုလဲကမာဘုပဏ္ဍိတုဗျူဟာလဲကမာဘုပဏ္ဍိတုဗျူဟာလဲကမာဘုပဏ္ဍိတုဗျူဟာ



# PANGREDANA~PANERANG

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali ~ Indonesia

၆၀

60

B

၇၀၁ ဟူကလ်ကျိယာဏ်ပုဏ္ဏဟူဟူဏ်ဒေဝါ၊ ဘဒေဗျာဏ်ဗျာဏ်ပုဏ္ဏဟူဏ်  
ပုဏ္ဏဟူဏ်ပုဏ္ဏဟူဏ်ပုဏ္ဏဟူဏ်ပုဏ္ဏဟူဏ်ပုဏ္ဏဟူဏ်ပုဏ္ဏဟူဏ်  
ပုဏ္ဏဟူဏ်ပုဏ္ဏဟူဏ်ပုဏ္ဏဟူဏ်ပုဏ္ဏဟူဏ်ပုဏ္ဏဟူဏ်ပုဏ္ဏဟူဏ်

၆၁

61

A

ကျဟူဏ်ပုဏ္ဏဟူဏ်ပုဏ္ဏဟူဏ်ပုဏ္ဏဟူဏ်ပုဏ္ဏဟူဏ်ပုဏ္ဏဟူဏ်ပုဏ္ဏဟူဏ်  
ပုဏ္ဏဟူဏ်ပုဏ္ဏဟူဏ်ပုဏ္ဏဟူဏ်ပုဏ္ဏဟူဏ်ပုဏ္ဏဟူဏ်ပုဏ္ဏဟူဏ်ပုဏ္ဏဟူဏ်  
ပုဏ္ဏဟူဏ်ပုဏ္ဏဟူဏ်ပုဏ္ဏဟူဏ်ပုဏ္ဏဟူဏ်ပုဏ္ဏဟူဏ်ပုဏ္ဏဟူဏ်ပုဏ္ဏဟူဏ်



**PANGREDANA~PANERANG**

Pusat Dokumentasi  
Dinas Kebudayaan Provinsi Bali ~ Indonesia

၆၆

62

B

၆၆ ဟူဗိဟူဘိပိတိက၊ ဟယုပိက၊ ဟယုပုဟ၊ ဟယုဟာဘ၊ ဟူကိတိ  
ယုဟာဘ၊ ဟယုဟာဘ၊ ဟယုဟာဘ၊ ဟယုဟာဘ၊ ဟယုဟာဘ၊ ဟယုဟာဘ၊  
ဟယုဟာဘ၊ ဟယုဟာဘ၊ ဟယုဟာဘ၊ ဟယုဟာဘ၊ ဟယုဟာဘ၊ ဟယုဟာဘ၊  
ဟယုဟာဘ၊ ဟယုဟာဘ၊ ဟယုဟာဘ၊ ဟယုဟာဘ၊ ဟယုဟာဘ၊ ဟယုဟာဘ၊

၆၆

63

A

၆၆ ဟူဗိဟူဘိပိတိက၊ ဟယုပိက၊ ဟယုပုဟ၊ ဟယုဟာဘ၊ ဟူကိတိ  
ယုဟာဘ၊ ဟယုဟာဘ၊ ဟယုဟာဘ၊ ဟယုဟာဘ၊ ဟယုဟာဘ၊ ဟယုဟာဘ၊  
ဟယုဟာဘ၊ ဟယုဟာဘ၊ ဟယုဟာဘ၊ ဟယုဟာဘ၊ ဟယုဟာဘ၊ ဟယုဟာဘ၊  
ဟယုဟာဘ၊ ဟယုဟာဘ၊ ဟယုဟာဘ၊ ဟယုဟာဘ၊ ဟယုဟာဘ၊ ဟယုဟာဘ၊





PANGREDANA~PANERANG

Pusat Dokumentasi  
Dinas Kebudayaan Provinsi Bali ~ Indonesia

၆၈

64

B

၆၄။ မလ္လတပုတိဋ္ဌာပတိဋ္ဌာကမ္မဗျူဟိလတိဋ္ဌာ၊ ဟဟာမတံဗျူဟိဟကံသန္တ  
ဗျူဟိဗျူဟိဋ္ဌာကိဋ္ဌာ။ ခတ္တုဗျူဟဟဟာမတံသတဏှာ  
ဗျူဟပမာပိဋ္ဌာကိဋ္ဌာဗျူဟိဋ္ဌာကိဋ္ဌာကိဋ္ဌာကိဋ္ဌာကိဋ္ဌာကိဋ္ဌာကိဋ္ဌာ

၆၅

65

A

၆၅။ ဗျူဟိဗျူဟိဋ္ဌာကိဋ္ဌာကိဋ္ဌာကိဋ္ဌာကိဋ္ဌာကိဋ္ဌာကိဋ္ဌာကိဋ္ဌာ  
ဗျူဟိဗျူဟိဋ္ဌာကိဋ္ဌာကိဋ္ဌာကိဋ္ဌာကိဋ္ဌာကိဋ္ဌာကိဋ္ဌာကိဋ္ဌာ  
ဗျူဟိဗျူဟိဋ္ဌာကိဋ္ဌာကိဋ္ဌာကိဋ္ဌာကိဋ္ဌာကိဋ္ဌာကိဋ္ဌာကိဋ္ဌာ



**PANGREDANA~PANERANG**

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali ~ Indonesia

66  
66  
B

Handwritten Balinese script on a palm leaf, consisting of three lines of text.

67  
67  
A

Handwritten Balinese script on a palm leaf, consisting of three lines of text.













# PANGREDANA~PANERANG

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali ~ Indonesia

၇၂

72

B

ဗုဒ္ဓံ ဣန္ဒြေဗျာဒိတံ ဣန္ဒြေဗျာဒိတံ ဣန္ဒြေဗျာဒိတံ ဣန္ဒြေဗျာဒိတံ ဣန္ဒြေဗျာဒိတံ  
ဣန္ဒြေဗျာဒိတံ ဣန္ဒြေဗျာဒိတံ ဣန္ဒြေဗျာဒိတံ ဣန္ဒြေဗျာဒိတံ ဣန္ဒြေဗျာဒိတံ  
ဣန္ဒြေဗျာဒိတံ ဣန္ဒြေဗျာဒိတံ ဣန္ဒြေဗျာဒိတံ ဣန္ဒြေဗျာဒိတံ ဣန္ဒြေဗျာဒိတံ

၇၃

73

A

ဣန္ဒြေဗျာဒိတံ ဣန္ဒြေဗျာဒိတံ ဣန္ဒြေဗျာဒိတံ ဣန္ဒြေဗျာဒိတံ ဣန္ဒြေဗျာဒိတံ  
ဣန္ဒြေဗျာဒိတံ ဣန္ဒြေဗျာဒိတံ ဣန္ဒြေဗျာဒိတံ ဣန္ဒြေဗျာဒိတံ ဣန္ဒြေဗျာဒိတံ  
ဣန္ဒြေဗျာဒိတံ ဣန္ဒြေဗျာဒိတံ ဣန္ဒြေဗျာဒိတံ ဣန္ဒြေဗျာဒိတံ ဣန္ဒြေဗျာဒိတံ

PANGREDANA~PANERANG

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali ~ Indonesia

၇၃

73

B

Handwritten text in Balinese script on a palm leaf. The text is arranged in two lines. The first line contains approximately 12 characters, and the second line contains approximately 14 characters. There are two circular holes punched through the leaf, one near the left edge and one near the right edge.

၇၄

74

A

Handwritten text in Balinese script on a palm leaf. The text is arranged in two lines. The first line contains approximately 14 characters, and the second line contains approximately 16 characters. There are two circular holes punched through the leaf, one near the left edge and one near the right edge.

**PANGREDANA~PANERANG**

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali ~ Indonesia

លេខ

74

B

Handwritten text in Khmer script on a palm leaf, containing several lines of text with circular holes for binding.

លេខ

75

A

Handwritten text in Khmer script on a palm leaf, containing several lines of text with circular holes for binding.

**PANGREDANA~PANERANG**

Pusat Dokumentasi  
Dinas Kebudayaan Provinsi Bali ~ Indonesia

၈၅

75

B

၈၅၅ နိဗ္ဗာန်တော်တော်တော်တော်တော်တော်တော်တော်တော်တော်တော်တော်တော်တော်  
တော်တော်တော်တော်တော်တော်တော်တော်တော်တော်တော်တော်တော်တော်တော်တော်  
တော်တော်တော်တော်တော်တော်တော်တော်တော်တော်တော်တော်တော်တော်တော်တော်  
တော်တော်တော်တော်တော်တော်တော်တော်တော်တော်တော်တော်တော်တော်တော်တော်

၈၆

76

A

၈၆၆ နိဗ္ဗာန်တော်တော်တော်တော်တော်တော်တော်တော်တော်တော်တော်တော်တော်တော်  
တော်တော်တော်တော်တော်တော်တော်တော်တော်တော်တော်တော်တော်တော်တော်တော်  
တော်တော်တော်တော်တော်တော်တော်တော်တော်တော်တော်တော်တော်တော်တော်တော်  
တော်တော်တော်တော်တော်တော်တော်တော်တော်တော်တော်တော်တော်တော်တော်တော်

**PANGREDANA~PANERANG**

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali ~ Indonesia

၈၆

76

B

ပုဂံကတယုကုလိဗာကျာဘဒဒဏိဗာပျာဏာနိပုဏ်ဘိက္ခိယံပုဂံ  
၁၇၀ ဘပဏာယန္တုဗျာဏာ ဟုသဒ္ဓါဏိဗာဘိက္ခိယံ  
၇၆၈ ပျာဏာနိပုဏ်ဘိက္ခိယံပုဂံ

၈၈

77

A

ပုဂံကတယုကုလိဗာကျာဘဒဒဏိဗာပျာဏာနိပုဏ်ဘိက္ခိယံ  
၁၇၀ ဘပဏာယန္တုဗျာဏာ ဟုသဒ္ဓါဏိဗာဘိက္ခိယံ  
၇၆၈ ပျာဏာနိပုဏ်ဘိက္ခိယံပုဂံ

**PANGREDANA~PANERANG**

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali ~ Indonesia

លល

77

B

ឆ្នាំ ១៧៧៧ រាជធានីភ្នំពេញ ខេត្តសៀមរាប ខេត្តសៀមរាប ខេត្តសៀមរាប ខេត្តសៀមរាប  
ខេត្តសៀមរាប ខេត្តសៀមរាប ខេត្តសៀមរាប ខេត្តសៀមរាប ខេត្តសៀមរាប ខេត្តសៀមរាប  
ខេត្តសៀមរាប ខេត្តសៀមរាប ខេត្តសៀមរាប ខេត្តសៀមរាប ខេត្តសៀមរាប ខេត្តសៀមរាប

លប

78

A

ខេត្តសៀមរាប ខេត្តសៀមរាប ខេត្តសៀមរាប ខេត្តសៀមរាប ខេត្តសៀមរាប ខេត្តសៀមរាប  
ខេត្តសៀមរាប ខេត្តសៀមរាប ខេត្តសៀមរាប ខេត្តសៀមរាប ខេត្តសៀមរាប ខេត្តសៀមរាប  
ខេត្តសៀមរាប ខេត្តសៀមរាប ខេត្តសៀមរាប ខេត្តសៀមរាប ខេត្តសៀមរាប ខេត្តសៀមរាប




# PANGREDANA~PANERANG

Pusat Dokumentasi  
Dinas Kebudayaan Provinsi Bali ~ Indonesia

၈၄

79

B



၅၀

80

A





# PANGREDANA~PANERANG

Pusat Dokumentasi  
Dinas Kebudayaan Provinsi Bali ~ Indonesia

ꦒ

80

B



ꦒ

81

A



**PANGREDANA~PANERANG**


Pusat Dokumentasi  
Dinas Kebudayaan Provinsi Bali ~ Indonesia

Urj

81

B





**PANGREDANA~PANERANG**  
Pusat Dokumentasi  
Dinas Kebudayaan Provinsi Bali ~ Indonesia

